

# အဂတိလိုက်စားမှု ကင်းရှင်းစေရေး “1111” ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

**1** ပြည်သူထံ SMS ပေးပို့ခြင်း  
(SMS Sent to the Public)



After a service is obtained

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အစိုးရ ဌာနများ ပူးပေါင်းကာ ဝန်ဆောင်မှုရယူခဲ့သော ပြည်သူများ၏ တယ်လီဖုန်းနံပါတ်သို့ “1111” မှတစ်ဆင့် မေးခွန်းများ SMS ပေးပို့မေးမြန်းလျက်ရှိပါသည်။

**2** ပြန်လည်ဖြေကြားခြင်း  
(Sharing Experiences)

“1111” မှ SMS လက်ခံရရှိပါက ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့စဉ်က အတွေ့အကြုံများကို အကြံပြုဖြေကြားပေးပါ။




**3** ပြုပြင်ပြောင်းလဲမှုနှင့် အကျိုးကျေးဇူး  
(Reform and Benefits)



Yes  
No

**4** ပြုပြင်ပြောင်းလဲမှုနှင့် အကျိုးကျေးဇူး  
(Reform and Benefits)



လိုအပ်ချက်၊ အားနည်းချက်များကို သိရှိပြုပြင်နိုင်ပြီး အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားမည်။



အသက်သာဆုံး နှုန်းထားဖြင့် ဖြေကြားနိုင်သည်။  
(Response with MINIMUM Rate)



**5** ပြည်သူများပူးပေါင်းပါဝင်နိုင်ရန် နှိုးဆော်ခြင်း  
(Call for Public Participation)



“1111” မှ SMS များအား အကြံပြုဖြေကြားပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။